


Mûjàq zuî é, Baùwoq zô pé


အလုပ်ကြီးတော်မူရက်ဆိတ်များ






Mûjàq zui luî din wún é,
Baùwoq zo pé lé Âbung chyit lhê.

ပုရွက်ဆိတ်ကို သားချစ်တာ အလုပ်ကြီးစားကြလိုပါ။
ဟိုသွားဒီသွားလုပ်နေတာ အစာရှာဖို့ပြင်နေတာ။




Ranyí nyí lé ngò êwú;
zoshuq chôm wàq nyì kô
é Baùwoq zo pé lé ê-myang gabú.

တန်လှနေ့မှာ သွားကြည့်တာ ပုရွက်ဆိတ်လေးများ ဝိုင်းအုံကာ၊
အစာခဲကို သူတို့ဆဲ အားမာန်အပြည့်ပဲ။




Í nyí nyí lé ngò dum êwú;
myìt hui rá rá yán
wún kô é lé ê-myang bê.

အရှင်နှုံး
သွားကြည့်တာ အစာရှာဖို့ ထွက်လာတာ၊
တန်းစီပြီးတော့ ညီညွတ်စွာ ရွှေနွာက်သွားကြတာ။




Sum nyí nyí lé ngò dum êwú,
zoshuq htung she nyì kô é lé
ê-myâng bê. Chyáng mai êwú kat
é hkûn; Hpyô mó radu lé chôm she nyì
kô é lé ngò ê-myâng bê.

ဗုဒ္ဓဟန်မှာ သွားကြည့်တာ ပိုးဟပ်လေးကို ကိုက်ချိတာ၊
တွင်းထဲကို ဆွဲလိုသွင်း အားယာန်အပြည့်တင်း။



Myi nyí nyí lé ngò dum êwú,
zoshuq ho jón wún kô é lé myàng.
Xochui htung lé ngò hkyó byi;
baùwoq zô pé gabú bê.


ကြာသပတေးနှုန္လာ သွားကြည့်ရာ အစာဟိုသည်ရာနေတာ၊
သကြားခဲတွေချပေးတော့ အားလုံးပျော်ပျော်ချိတက်ပေါ့။



OC


Ngo nyí nyí lé ngò dum êwú;
zàm htoq pé má din jón wún kô
é lé ê-myâng bê.Hai mû luî nghû
dum myìt wú, mau wô mû luî
hpang wún kô lé wó sê yù.

သေကြာနေ့မှာ သွားကြည့်ရာ ပိုးတွေရာလို့ ရေလျှံကာ၊
သစ်ချောင်းတံတားတည်ဆောက်လို့ သူတို့အလုပ်ရှပ်။



Hkyuq nyí nyí lé ngò dum êwú,
dô wún é a myàng mû châng hô;
haî kut lhê làq nghû êwú tsuq,
yhûm sik mó shèq yhángmòq
chôm tsuq.

စနေနန့်မှာ သွားကြည့်တာ တစ်ကောင်မှုလည်းပတ္တ့ဗို
အနီးနားမှာ လိုက်လိုရာ အိမ်ဆောက်နေတာ ထွေ့ရတာ။



Yíban nyí lé ngò êho hpyuq,
yhangmòq bànshoq noq kuq kuq.
Noqkuq jong má ê-myâng bê...
baùwoq pé lé Gám Bung chyit lhê.

တန်္တနွေနှုံမှာ သွားကြည့်တော့ တိတ်ဆိတ် ပြိုသက်ပေါ့။
အားလုံးပြိုတာ မထူးဆန်းပါ။ သူတို့ အနားယူကြလိုပါ။
အလုပ်ကြီးစား ပုဂ္ဂိုလ်ဆိတ်များ သားသား အရမ်းချစ်တယ်များ။





ရိုင်ဝါး စာပေနှင့် ရီးရာယဉ်ကျေးမှုကော်မတီမှ ရေးသားပြစ္စသည်။

